

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
 (Bagan National Coordinating Committee - BAGANCOM)
 ပုဂံဒေသနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ
 (Bagan International Coordination Committee - BICC) ဖွဲ့စည်းခြင်း
 အမိန့်ကြော်ငြာစာအမှတ် (၇ / ၂၀၁၉)
 နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်
 (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)

၁။ ပုဂံဒေသ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာမှ ထိရောက်သော ပံ့ပိုးကူညီမှု ရရှိလာနိုင်စေရေးအတွက် ပြည်ပပညာရှင်များ ပါဝင်သည့် ပုဂံဒေသ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Bagan International Coordinating Committee - BICC) ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | | |
|-----|---|----------|
| (က) | ညွှန်ကြားရေးမှူးချုပ်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) | ကိုယ်စားလှယ်တစ်ဦး
အလှူရှင်နိုင်ငံ | အဖွဲ့ဝင် |
| (ဂ) | ကိုယ်စားလှယ်တစ်ဦး
Getty Conservation Institute USA | အဖွဲ့ဝင် |
| (ဃ) | ကိုယ်စားလှယ်တစ်ဦး
အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) | အဖွဲ့ဝင် |
| (င) | ကိုယ်စားလှယ်တစ်ဦး
အီတလီနိုင်ငံ Lericci Foundation | အဖွဲ့ဝင် |
| (စ) | ကိုယ်စားလှယ်တစ်ဦး
ဂျပန်နိုင်ငံ National Research Institute for Cultural Properties | အဖွဲ့ဝင် |
| (ဆ) | ကိုယ်စားလှယ်တစ်ဦး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chinese Academy of Cultural | အဖွဲ့ဝင် |

Heritage

- (ဇ) Ms. Andrea Teufel အဖွဲ့ဝင်
Cologne Institute of Conservation Science (CICS)
Germany
- (ဈ) ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
ကိုရီးယားနိုင်ငံ National Research Institute of Cultural
Heritage
- (ည) ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်
World Bank
- (ဋ) ဦးညွန့်ဟန် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
- (ဌ) ခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင်
- (ဍ) ညွှန်ကြားရေးမှူး အတွင်းရေးမှူး
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
ပုဂံဌာနခွဲ

၂။ ကော်မတီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အဆိုပြုစီမံကိန်းအသစ်များအတွက် အကြံပြုချက်များ မျှဝေရန်၊ မူဝါဒလမ်းစဉ်ချမှတ်ခြင်း၊
- (ခ) Site ၏ စစ်မှန်မှုနှင့် ဂုဏ်သိက္ခာအားကာကွယ်ရန်၊ သင့်မြတ်သောလုပ်ဆောင်မှုနှင့် အမြင့်ဆုံး
အရည်အသွေးရှိသော ထိန်းသိမ်းမှုအား သေချာစေရန် ရည်ရွယ်၍ ပုဂံဒေသစီမံခန့်ခွဲမှု အာဏာပိုင်နှင့်
အမျိုးသားအဆင့်နှင့် နိုင်ငံတကာ ကျွမ်းကျင်သူများမှ ဆောင်ရွက်ဆဲ လုပ်ငန်းများအပေါ်
ပြန်လည်သုံးသပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် တုံ့ပြန်ဆွေးနွေးခြင်းတို့အတွက် မူဝါဒလမ်းစဉ်
ချမှတ်ခြင်း၊
- (ဂ) နည်းပညာကျွမ်းကျင်သူများအဖွဲ့၊ အကြံပေးအဖွဲ့နှင့် နိုင်ငံတကာ ကျွမ်းကျင်သူများအား ကွင်းဆင်း
ခရီးလာရောက်ရန် ဖိတ်ကြားခြင်း၊ စောင့်ကြည့်လေ့လာခြင်း လုပ်ဆောင်မှု၊ နည်းပညာတုံ့ပြန်မှုနှင့်
ကော်မတီအစည်းအဝေးများအတွင်း တွေ့ရှိမှုများ/ အကြံပြုချက်များ အစီရင်ခံစာတို့အား
တောင်းဆိုရန်၊
- (ဃ) ပုဂံဒေသ စီမံခန့်ခွဲမှုအာဏာပိုင်တို့၏ သတ်မှတ်ချက်အတိုင်း Site အား စီမံခန့်ခွဲခြင်း၊
ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ဦးစားပေး အစဉ်အတိုင်း တုံ့ပြန်ရန် နိုင်ငံတကာပူးပေါင်း
ဆောင်ရွက်မှုကိုအားဖြည့်ရန်၊

(င) ပုံမှန်သတင်းအချက်အလက် ဖလှယ်ခြင်း၊ သေချာစေရန်အတွက် သာမန်အားဖြင့် (၆) လတစ်ကြိမ် ပုံမှန်တွေ့ဆုံခြင်းပြုရန်၊

(စ) အရေးပေါ်အခြေအနေများအတွက် လိုအပ်သောအခါ အထူးတွေ့ဆုံခြင်းများ လိုအပ်လျှင် ပြုလုပ်ရန်၊

(ဆ) Site အား ပုံမှန်စောင့်ကြည့်လေ့လာခြင်း၏ အစိတ်အပိုင်းအဖြစ် ပုဂံဒေသ၏ အလုံးစုံကာကွယ်ခြင်း နှင့်စီမံခန့်ခွဲမှုအား ကော်မတီ၏ကြီးကြပ်မှုဖြင့် ပထမအဆင့် ပူးပေါင်းဆောင်ရွက်ခြင်းကဲ့သို့ ဆောင်ရွက် သော BAGANCOM သို့ အစီရင်ခံစာပုံမှန်တင်ပြရန်။

၃။ ကော်မတီအဖွဲ့ဝင်များ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ပုံမှန်နှင့် အထူးအစည်းအဝေးများတွင် ပါဝင်တက်ရောက်ရန်၊

(ခ) တုံ့ပြန်ချက်အတွက် အဆိုပြုစီမံကိန်းအသစ်များအပေါ် ကော်မတီမှ နောက်ဆုံးအခြေအနေ ရှင်းပြရန်၊

(ဂ) ဆောင်ရွက်ဆဲလုပ်ငန်းများ၏ တိုးတက်မှုအစီရင်ခံစာတင်ရန်နှင့် ပုဂံဒေသအာဏာပိုင်များနှင့် ကျွမ်းကျင်သူများမှ နည်းပညာတုံ့ပြန်မှုအတွက် အဖြေပေးရန်၊

(ဃ) ကော်မတီနှင့်အတူ နည်းပညာဆိုင်ရာမှတ်တမ်းနှင့် သတင်းအချက်အလက်များမျှဝေရန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ သတင်းအချက်အလက်များ သို့လှောင်ရာ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရန်၊

(င) ပြန်လည်ထူထောင်ရေးအတွက် လမ်းညွှန်ချက်များအပါအဝင် ဒေသအတွက် ပေါင်းစပ်ညှိနှိုင်းစီမံ ခန့်ခွဲမှုစနစ်၏ အစိတ်အပိုင်းအဖြစ် ထူထောင်ခဲ့ပြီးဖြစ်သော နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များအား ထိန်းသိမ်းလိုက်နာမှုနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရန်၊

(စ) နည်းပညာကျွမ်းကျင်သူများအဖွဲ့နှင့် ကျွမ်းကျင်သူများ ကွင်းဆင်းခရီး၏ ကြိုတင်ပြင်ဆင်သော ဆက်စပ်အစည်းအဝေးများအပါအဝင် အလှည့်ကျစနစ်အခြေပြုသော အစည်းအဝေးတွင် အိမ်ရှင်အဖြစ် ပြုလုပ်ရန်။

သူရဦးအောင်ကို
ဥက္ကဋ္ဌ

ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ

